


ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းများ
တင်ပို့/တင်သွင်းခွင့်ပြုရန်အတွက် လုပ်ငန်းစဉ်အဆင့်ဆင့် (SOP)



ရွှေ၊ လက်ဝတ်ရတနာ၊ ရွှေဖြင့်ပြုလုပ်သော အနုပညာပစ္စည်းနှင့် အသုံးအဆောင်ပစ္စည်းများ
တင်ပို့/တင်သွင်းခွင့်ပြုရန်အတွက် လုပ်ငန်းစဉ် (SOP)

အဆင့် ၁ (ရွှေတင်ပို့/တင်သွင်းခွင့်မှတ်ပုံတင်လျှောက်ထားခြင်း)

၁။ ရွှေတင်ပို့/တင်သွင်းလိုသူသည် ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင် မရှိသေးပါက ကုန်သွယ်ရေးဦးစီးဌာန (ရန်ကုန် သို့မဟုတ် နေပြည်တော်) တွင် ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်ကတ်ကို လျှောက်ထားရမည်ဖြစ်ပြီး ပါဝင်ရမည့်အထောက်အထားများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

- (က) ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ရာတွင် လိုအပ်သော အထောက်အထားများ -
 - (၁) ကုမ္ပဏီ၏ Phone ၊ Fax ၊ Email တို့ပါရှိသည့် Letter Head ဖြင့်လျှောက်လွှာ
 - (၂) ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ Online စနစ်ဖြင့် ထုတ်ပေးသော ကုမ္ပဏီမှတ်ပုံတင်လက်မှတ် (အများပိုင်ကုမ္ပဏီများအတွက် လုပ်ငန်းစတင်ဆောင်ရွက်ခွင့် လက်မှတ်အပါအဝင်) နှင့် ကုမ္ပဏီမှတ်တမ်းအကျဉ်းချုပ် တို့အား Print Out ထုတ်ထားသည့် မိတ္တူအထောက်အထားများ
 - (၃) ဒါရိုက်တာအဖွဲ့ဝင်များ၏ အမည် ၊ ရာထူး၊ လိပ်စာ ၊ ပတ်စပို့ဓာတ်ပုံနှင့် လက်မှတ် နမူနာတို့ပါဝင်သော ဓာတ်ပုံဇယား
 - (၄) MIC ခွင့်ပြုမိန့် (MIC ခွင့်ပြုချက်ဖြင့် လျှောက်ထားသောကုမ္ပဏီများသာ)
 - (၅) လျှောက်ထားသူ MD/Director ၏ နိုင်ငံသားစိစစ်ရေးကတ်/Passport မိတ္တူ
 - (၆) အခြားနိုင်ငံတစ်ခုမှ လွှဲပို့သည့် Capital Brought In Bank အထောက်အထား (ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်မည့် နိုင်ငံခြားကုမ္ပဏီများအတွက်သာ) (မူရင်း ၊ မိတ္တူ)
- (ခ) သတ္တုတွင်းဦးစီးဌာန သို့မဟုတ် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ခွင့်ပြုမိန့် သို့မဟုတ် ထောက်ခံချက် သို့မဟုတ် မြို့နယ်စည်ပင်သာယာရေးကော်မတီ ၏ လုပ်ငန်းလုပ်ကိုင်ခွင့် (မူရင်း/မိတ္တူ) တစ်ခုခု
- (ဂ) ကုန်သွယ်မှုလုပ်ငန်းအတွက် နိုင်ငံခြားငွေဖြင့် ဖွင့်လှစ်ထားသည့် ဘဏ်စာရင်းစာအုပ် (မူရင်း/မိတ္တူ)

၂။ အကယ်၍ သက်တမ်းရှိ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ရရှိပြီးဖြစ်ပါက ရွှေတင်ပို့/တင်သွင်းရန်အတွက် အောက်ပါအထောက်အထားဖြင့် ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်ကတ်အား ပြင်ဆင်ရန် ကုန်သွယ်ရေးဦးစီးဌာနတွင် လျှောက်ထားရမည်-

- (က) သတ္တုတွင်းဦးစီးဌာန သို့မဟုတ် မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်းမှ ခွင့်ပြုမိန့် သို့မဟုတ် ထောက်ခံချက် သို့မဟုတ် မြို့နယ်စည်ပင်သာယာရေး ကော်မတီ၏ လုပ်ငန်းလုပ်ကိုင်ခွင့် (မူရင်း/မိတ္တူ) တစ်ခုခု
- (ခ) ကုန်သွယ်မှုလုပ်ငန်းအတွက် နိုင်ငံခြားငွေဖြင့် ဖွင့်လှစ်ထားသည့် ဘဏ်စာရင်းစာအုပ် (မူရင်း/မိတ္တူ)

အဆင့်-၂ (တင်ပို့/တင်သွင်းမည့်ပစ္စည်းအပေါ် စိစစ်တန်ဖိုးဖြတ်ရန် လျှောက်ထားခြင်း)

၃။ တင်ပို့/တင်သွင်းမည့် ပမာဏ၊ စံချိန်စံညွှန်း၊ ဈေးနှုန်းနှင့် တန်ဖိုးသတ်မှတ်ချက်အား OSSC ရှိ စိစစ်တန်ဖိုးဖြတ်အဖွဲ့ ၊ အဖွဲ့ခေါင်းဆောင်သို့ လိပ်မူ၍ ပစ္စည်းအမျိုးအစား၊ အရေအတွက်တို့ကို ဖော်ပြ၍ လျှောက်ထားရမည်။

အဆင့်-၃ (တင်ပို့/တင်သွင်းခွင့်လိုင်စင် လျှောက်ထားခြင်း)

၄။ တင်ပို့/တင်သွင်းခွင့်အတွက် OSSC ရှိ ကုန်သွယ်ရေးဦးစီးဌာန၊ ကိုယ်စားလှယ်ရုံးအဖွဲ့၌ ပို့ကုန်/သွင်းကုန်လိုင်စင်လျှောက်ထားရာတွင် အောက်ပါ အထောက်အထားများဖြင့် တင်ပြရမည်-

- (က) ကုမ္ပဏီ Letter Head ပါ လျှောက်လွှာမူရင်း (တင်ပို့/တင်သွင်းမည့် ပမာဏ၊ စံချိန်စံညွှန်း၊ ဈေးနှုန်းနှင့် တန်ဖိုးအကျဉ်းချုပ်ဖော်ပြချက်နှင့်အတူ ကုန်သွယ်မှုလမ်းကြောင်း)
- (ခ) Invoice (သို့မဟုတ်) Sale contract (မူရင်း)။
- (ဂ) ပို့ကုန်/သွင်းကုန်လုပ်ငန်းရှင်မှတ်ပုံတင်(မိတ္တူ)။
- (ဃ) စိစစ်တန်ဖိုးဖြတ်အဖွဲ့၏ သတ်မှတ်ချက်များပါဝင်သည့် ထောက်ခံချက်။
- (င) လိုင်စင်ထပ်မံလျှောက်ထားခြင်းဖြစ်ပါက ယခင်နောက်ဆုံးအကြိမ် တင်ပို့/တင်သွင်းခဲ့သော အကောက်ခွန်ဦးစီးဌာန၏ ED/ID (မိတ္တူ)။

အဆင့်-၄ (သတ်မှတ်အခွန်များ ပေးဆောင်ခြင်း)

၅။ တင်ပို့/တင်သွင်းမည့် ပစ္စည်းများအတွက် သတ်မှတ်အခွန်နှုန်းထားများအား ပြည်တွင်းအခွန်များဦးစီးဌာန၊ ကိုယ်စားလှယ်ထံတွင် ပေးဆောင်ရမည်။

အဆင့်-၅ (အကောက်ခွန်ရှင်းလင်းခြင်း)

၆။ တင်ပို့/တင်သွင်းမည့် ပစ္စည်းများအတွက် အကောက်ခွန်ဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ED/ID ကိစ္စများ ဆောင်ရွက်ရမည်။

အဆင့်-၆ (လေဆိပ်တွင် စစ်ဆေးခံယူခြင်း)

၇။ လေဆိပ်အကောက်ခွန်အရာရှိထံတွင် သတ်မှတ်အထောက်အထားပြသခြင်းနှင့် စစ်ဆေးရေးအဖွဲ့၏ ကုန်ပစ္စည်းအား စိစစ်ခြင်းတို့အား ခံယူရမည်။